



ယဉ်ကျေးမှုစုံ အသိုင်းအဝိုင်းများအတွက် သတင်းအချက်အလက်

QUEENSLAND ယဉ်ကျေးမှုကူးလူးဆက်ဆံလုပ်ပေးသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စင်တာ (QTMHC)

Metro South ဆေးစွဲနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများဌာန (MSAMHS)

ကျွန်ုပ်တို့ မည်သူများနည်း-

ကျွန်ုပ်တို့သည် အထူးတတ်ကျွမ်းသူ ပြည်နယ်လုံးလိုက် ဝန်ဆောင်မှုဌာနတစ်ခုဖြစ်ပြီး ကွဲပြားခြားနားကျယ်ပြန့်သော ယဉ်ကျေးမှု နောက်ခံများမှ လူများအနေဖြင့် မှန်ကန်သော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေရန် သေချာအောင် ဆောင်ရွက်ပေးပြီး ၎င်းသူတို့ လက်ခံရရှိသည့် ဝန်ဆောင်မှုများမှာ ၎င်းသူတို့၏တစ်ဦးချင်း လိုအပ်ချက်များနှင့် လိုက်ဖက်ကြောင်း သေချာအောင်လုပ်ကိုင်ပေးပါသည်။

ကုန်ကျစရိတ်-

ကုန်ကျစရိတ် မရှိပါ

သက်ဆိုင်အကျိုးဝင်သည့် နယ်မြေ-

ကွင်းစလန်ပြည်နယ်ရှိ အားလုံးသော နယ်မြေများ

ကျွန်ုပ်တို့ မည်သူတို့နှင့်အတူ လုပ်ကိုင်သည်-

- ကွဲပြားခြားနား ကျယ်ပြန့်သည့် ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ နောက်ခံများမှ လူများ
- အားလုံးသော အသက်အရွယ်ရှိ လူများ
- စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိသော လူများ
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများရှိနေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပံ့ပိုးမှုကို လက်ခံရရှိနေသောလူများ၏ မိသားစုဝင်များ
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများရှိသောလူများအတွက် စောင့်ရှောက်မှုနှင့် ကုသမှုတွင် ပါဝင်ပတ်သက်နေသည့် ဝန်ဆောင်မှုဖြန့်ချိပေးသည့်ဌာနများ
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးနှင့်တကွ ရရှိနိုင်သော ဝန်ဆောင်မှုများအကြောင်း နားလည်မှု တိုးမြှင့်ပေးရေးကို ပံ့ပိုးပေးသည့် ယဉ်ကျေးမှုဆိုင်ရာ အသိုင်းအဝိုင်း အုပ်စုများ

သဘောတူညီချက်-

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရသည့်လူများထံမှ သဘောတူညီချက်ကို ကျွန်ုပ်တို့အတွက် အဆိုပါလူနှင့်တိုက်ရိုက်လုပ်ကိုင်ရန် ရယူရမည်။ အကယ်၍ မိသားစုဝင်များနှင့် လုပ်ကိုင်ပေးရန် ကျွန်ုပ်တို့အား တောင်းဆိုလျှင် အဆိုပါလူထံမှ ခွင့်ပြုချက်လည်း လိုအပ်ပါသည်။ အကယ်၍ အဆိုပါလူသည် သူတို့ကိုယ်တိုင်အပေါ် သို့မဟုတ် အခြားသူများအပေါ် အန္တရာယ်ရှိလျှင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အက်ဥပဒေ 2016 ခုနှစ် အရ သဘောတူညီချက် မပါရှိဘဲ စိစစ်ပေးနိုင်ပါသည်။



ကျွန်ုပ်တို့ လုပ်ပေးသည့် အရာ-

- ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာ (ဘာသာရေးဆိုင်ရာ) ရှင်းလင်းချက်များနှင့်တကွ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့်ပတ်သက်၍ ယဉ်ကျေးမှုအပေါ် သက်ရောက်မှုတို့ကို နားလည်ရန် ရှာဖွေပါသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆေးပညာရှင်အား ကုသမှုနှင့်တကွ စောင့်ရှောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ အထောက်အကူပြုပါသည်။
- ကျွန်ုပ်တို့သည် တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအား ၎င်းတို့၏ နာမကျန်းမှုများနှင့်တကွ ၎င်းတို့အား မည်သို့ရင်ဆိုင်ရမည်ကို ပိုမိုနားလည်စေရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြောင်း သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။
- ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာ အသိုင်းအဝိုင်း အုပ်စုများရှိ စေတနာ့ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုနှင့် မိမိကိုယ်မိမိ သေကြောင်းကြံမှုတို့နှင့်ပတ်သက်သည့် ယူဆမှုအမည်းစက်ကို ကူညီဖြေရှင်းပေးရန်၊ ယဉ်ကျေးမှုအသစ်ကို နေသားကျအောင်ချိန်ကိုလုပ်ရင်းဖြစ်ရသည့် စိတ်အတင်းအကျပ်ဖြစ်မှုကို ရင်ဆိုင်ရန်အတွက် အရည်အသွေးကို ကူညီမြှင့်တင်ပေးရန် နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် ဗဟုသုတကို ကူညီမြှင့်တင်ပေးရန်တို့အတွက် လေ့ကျင့်ပေးပြီး အရင်းအမြစ်များပံ့ပိုးဖြည့်တင်းပေးပါသည်။
- ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများနှင့် သာယာကောင်းမွန်ရေး အကြောင်းများ ဥပမာ- အသိုင်းအဝိုင်း ခေါင်းဆောင်များအနေဖြင့် လူများအား ဝန်ဆောင်မှုဌာနများသို့ မည်ကဲ့သို့ ပိုမိုကောင်းမွန်အောင် ချိတ်ဆက်ပေးမှု နှင့်ပတ်သက်သည့် အသိုင်းအဝိုင်း ဟောပြောပွဲများကို ကျင်းပပေးပါသည်။
- ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် သာယာကောင်းမွန်ရေးတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဘာသာစကား အများအပြားဖြင့် ရေးသားပေးပြီး ဖြန့်ချိဝေမျှပေးပါသည်။

မည်သည့်အရာက ကျွန်ုပ်တို့အနေဖြင့် ယဉ်ကျေးမှုဆိုင်ရာအရ အလိုက်သင့်တုံ့ပြန်ပေးစေသနည်း။

ကျွန်ုပ်တို့တွင် အမျိုးမျိုးသော ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာစကား အုပ်စု 160 ထက်ပိုသောအုပ်စုများမှ ယဉ်ကျေးမှုနှစ်မျိုး သိကျွမ်းသည့် ဝန်ထမ်းများ ရှိပါသည်။ ကျွန်ုပ်တို့သည် ဤဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုဖြန့်ချိဌာနများနှင့် ချိတ်ဆက်ပေးထားသည် တို့ကြောင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို အကြောင်းကြားပေးရန် ကူညီပေးနိုင်ပါသည်။

ကျွန်ုပ်တို့အား ဆက်သွယ်ပါ-

မည်သူမဆို QTMHC သို့ ရည်ညွှန်းလွှဲပေးနိုင်ပါသည် (တစ်ဦးချင်းပုဂ္ဂိုလ်များ၊ မိသားစုဝင်များ သို့မဟုတ် ဝန်ဆောင်မှုဖြန့်ချိဌာနများအပါအဝင်)

ဖုန်း- (07) 3317 1234 သို့မဟုတ် 1800 188 189 (Brisbane မြို့တော်နယ်နိမိတ် ပြင်ပ နယ်မြေ)

ဖွင့်ချိန်များ- တနင်္လာမှ သောကြာ နံနက် 8:30 နာရီမှ ညနေ 4:30 နာရီ

လိပ်စာ- Level 2, 228 Logan Road Woolloongabba QLD 4102

အီးမေးလ်- QTMHC@health.qld.gov.au

ဝက်ဘ်ဆိုက်- <https://metrosouth.health.qld.gov.au/qtmhc>